

## မာတိကဗ္ဗာ

ရှိသည့်ကျေးဇူး ကျန်ဖော်ကျူး၏	၅
အမှာစာ ပိမ်းလန်းဝန်းကျင်၏နောက်မှုမှုသည်	၆
၁။ နိဒါန်း - မသိမှုမှုပေါက်ဖွားလာသောပူနီးကဗျာ	၁၂
<b>အပိုင်း (၁) ရာသီဥတုပြောင်းလဲမှုလက္ခဏာများ</b>	၂၂
J။ သဘာဝကြောင့် 'တန်ဆေး'၊ လူတို့ကြောင့် 'လွန်ဆေး'	J၄
၃။ ရေထဲရောက် ကာဗွန်းနိုင်အောက်ဆိုက်	၄၀
၄။ စိုးခဲဒေသ အစဉ်မဲတော့သောအခါ	၄၀
၅။ တောက်လျှောက်တက်လာနေသောကမ္ဘာအပူချို့	၆၀
၆။ ရေဖောင်မည်ကတစ်ပျီး မိုးခေါင်မည်ကတစ်သွယ်	၇၆
၇။ အရည်ပျော်ရေခဲ့ပြင်များ	၉၄
၈။ တအိအိတက်လာနေသည့်ပင်လယ်ရေပြင်	၁၀၈
၉။ နယ်ချွေရောက်များ	၁၁၈
၁၀။ မျိုးပျောက်မှာစိုးကြောက်နေရသည့်သတ္တိများ	၁၂၄
<b>အပိုင်း (၂) ပြောင်းလဲခြင်းအကြောင်းရင်းများ</b>	၁၃၂
၁၁။ ကမ္ဘာအနေအထား ရွှေလျားမြေလွှာ ကြယ်ဥက္ကာနှင့်	၁၃၄
၁၂။ ရာသီဥတုကို ထွမ်းမိုးခြေယ်လှယ်နေသည့် ရေထဲ	၁၄၄

၁၃။ ရေးဟောင်းရာသီဥတုကိုတူးဖော်လေ့လာခြင်း	၁၅၂
၁၄။ ရုပ်ကြွင်းလောင်စာ သို့မဟုတ်	
မချစ်တော့သော်လည်း မပစ်နိုင်သေးသည့် စွမ်းအင်	၁၆၂
၁၅။ နေ့စြင်ညပျောက်သိတော့များ	၁ၧ၂
<b>အပိုင်း (၃) မည်သို့ရင်ဆိုင်ကြမည်နည်း</b>	၁၈၂
၁၆။ နိုင်ငံတကာအဆင့်ကြိုးပမ်းမှုများ	၁၈၄
၁၇။ နိုင်ငံအလိုက်ကြိုးပမ်းမှုများ	၂၀၄
၁၈။ ပိမ်းလန်းသောနည်းပညာများ	၂၁၄
၁၉။ ပိမ်းစိမ်းတွေး၍ ပိမ်းစိမ်းနေ	၂၃၆
<b>အပိုင်း (၄) ဖြစ်လာနိုင်သည့်အနာဂတ်ရာသီဥတု</b>	၂၅၂
၂၀။ ရာသီဥတုဆိုင်ရာကွန်ပျူးတာမောဒ်ဒယ်	၂၅၄
၂၁။ အနာဂတ်တွင်ဖြစ်လာနိုင်သည့်များ	၂၆၀
၂၂။ တန်ချွေက်မပျော်မိ ထောက်တည်ရာရှို့	၂၆၆
၂၃။ နိုံး - စွန်းလွှာတိခိုင်းဖြင့် ပြန်လည်တည်ဆောက်ရမည့်	
စိမ်းလန်းကဗျာ	၂၇၂
နောက်ဆက်တွဲ	၂၇၆
ဘာသာပြန်နှင့်အသံလှယ်ဝါဘာရများ	၂၈၄
အကွားဝါ	၂၈၈
မြို့ပြိုးကိုးကား	၂၉၆
တာရေးသူ၏အတ္ထာပ္ပတီ	၂၉၈

“နေမစ္စက်ဝင် ပြင်ရတဲ့  
ကော်မူပဲ၊ ပြင်စွဲင်းလောက် လုဏ် ဘယ်ဟူမ မရှိဘူး”  
ကျော်မြင်ကျော်

ဒာမြာဓာ

## ဝီမံးပန်းဝန်းကျင်၏စွဲဆောင်မှုများ



ကျော်မြင်ကျော်(ထောင်)

ထားဝယ်ဝန်းကျင်၏စွဲဆောင်မှုများ

ကျော်အုပ်ကို မရောဖိုက ကျွန်တော် စီစဉ်ခဲ့သည်မှာ ကမ္ဘာကြီး၏  
အကြောင်း ဖြစ်သည်။ ကမ္ဘာ စတင်ပေါ်ပေါက်လာပုံ ပေါ်ပေါက်ပြီး  
နောက် နှစ်သိန်းပေါင်း ၄၆၀၀ ခန့်အတွင်း ဖြတ်သနဲ့ရသော  
ကမ္ဘာကြီး၏ခေါ်ရည်၊ နောက်ဆုံးဖြစ်ပေါ်တည်ရှိလာသော သာယာ  
ရှုဟောဖွဲ့ လေ ဧရ မြေ သဘာဝပတ်ဝန်းကျင်၏ အကြောင်း  
အပြင် ကမ္ဘာပေါ်တွင် ရှင်သန် နေထိုင်သော သက်ရှိစုစု၍ အကြောင်း  
အထိ ပြည့်ပြည့်စုစု ဖော်ပြရန် စိတ်ကူးရှုခဲ့သည်။ တကယ်တမ်း  
လည်း အချို့အစွမ်းများကို စရု ရေးသားခဲ့သည်။

ရေးရင်း၊ ကမ္ဘာအကြောင်း လလုလာရင်း စိမ်းစိုလုပု၍  
နေချင့်စွဲဖွေ့ကောင်းသော ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်  
တဖြည့်ဖြည်း ယိုယ်းလာနေပြီ၊ ကမ္ဘာကြီးပူဇ္ဈားလာပြီစသည်  
တို့ကို သိလာသောအခါ ကမ္ဘာ၏ ပေါ်ဘုယျ အကြောင်းထက်  
ပတ်ဝန်းကျင်အကြောင်း၊ ပူဇ္ဈားလာသည့်အကြောင်းတို့ဘက်သို့  
ကျွန်တော်၏ စိတ်အစဉ်က ပိုမို ညွှတ်ကိုင်းလာသည်။

ထို့ကို စိတ်ဝင်စားမှ ဦးတည်ရာ ပြောင်းသွားခြင်းမှာ  
ကျွန်တော် ကျင်လည်ခဲ့ရာ ဒေသ၏ အခြေအနေက လွှမ်းမိုးနေ၍  
ဖြစ်မည်။ ကျွန်တော်မွေးဖွားကြီးပြင်ခဲ့ရာ ထားဝယ်မြို့သည် ‘မြို့ကြီး’  
ဘရင်းဝင်သော်လည်း လုပ် စိမ်းစိုသော သဘာဝ တောာတော်

ရေမြေ ပတ်လည်ပိုင်းနေသော ‘မြို့ကလေး’ ဖြစ်သည်။ ကျွန်တော်သည် ငယ်စဉ်ကပင် ခြေလျင်တောင်တက်အသင်းတွင် ပါဝင်၍ တန်းငွေ့နှေ့တိုင်း ထားဝယ်ပတ်ဝန်းကျင်ရှိ ကျေးလက်များ၊ တော်တောင်များသို့ ခြေကျင်ခရီး တောင်တက်ခရီးများ ထွက်ရသဖြင့် သဘာဝ ရေမြေတော်တောင်များကို နှစ်သက်မြေတိန္ဒားတတ်ခဲ့သည်။ ထားဝယ်အသည် မြန်မာနိုင်တွင် မိုးအများဆုံးရွှေသော ဒေသများထဲ၌ ပါသည့်အတိုင်း စိမ်းစိုး အေးချမ်းသော ရာသီဥတုနှင့် ကျွန်တော် ရင်းနှီးကျွမ်းဝင်ခဲ့သည်။

ဤပတ်ဝန်းကျင်တွင် မွေးလျှော်၍ ဤီးပြင်းလာသူ တစ်ယောက်အဖိုး သဘာဝပတ်ဝန်းကျင် ပျက်စွမ်းလာနေသည်။ ကဗ္ဗာကြီး ယူသတက်ပူလာနေသည်ဆိုသော သတ်းများကို ထဲထဲ ဝင်ဝင် လေ့လာသိရှိရသောအခါ များစွာတုန်လှုပိမိပါသည်ဟု ဆိုလျှင် လွှာနှုန်းမှတ်ပါ။

မိမိမြှတ်နိုးသော သဘာဝပတ်ဝန်းကျင် ဘာ့ကြောင့် ပျက်စွမ်းလာနေသလဲ နှစ်လိုဖွဲ့ကောင်းသော ရာသီဥတု ဘာ့ကြောင့် ပို့ယူလာနေသလဲ စသည်တို့ကို စိတ်ဝင်စားစွာ လေ့လာဖြစ်သည်။ လေ့လာသိရှိထားသည့်မှ အချို့ကို ဆောင်းပါးရေးပြီး မဂ္ဂဇင်းနှင့်ဂျာနယ်အချို့တွင် ဖော်ပြခဲ့သည်။ ရောရင်းနှင့် ယနေ့ကွာ့ ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုပြသာနာ၏ အရောကြီးပုံကို သဘောပေါက်စ ပြလာသည်။ ရာသီဥတု ပြောင်းလဲမှုအကြောင်းကို ရေးသားလျှင် ကျော်ပြန့်လှန်းသော ကမ္မာတစ်ခုလုံး အကြောင်းကို ရေးသားသည့်ထက် ကျွန်တော်အဖွဲ့ ပိုမို လက်တွေ့ကျွမ်းပါသည်။ ထိုအပြင် စာဖတ်ပန်သတ်အတွက်လည်း လောလောဆယ် ပိုမို အကျိုးမှုမည်ဟုယေသည့်အတွက် ယင်းအကြောင်းကိုပင် စာအုပ် တစ်အုပ် ပြုလာသည့်အထိ ရည်ရွယ်ကာ စူးစုံကြရသော ခဲ့သည်။

စတင်ရေးသားခဲ့သည့်မှာ ၂၀၀၅ ခုနှစ် ပြုလေခန်းကတည်းက ပြုလေသော်လည်း ကျွန်တော်သည် စာရေးနှေးသူတစ်ဦး

ဖြစ်သည့်အပြင် ရာသီ အချို့အဝက်တွင်သာ ရေးဖြစ်ခဲ့သည့်အတွက် တစ်နှစ်ကျော်ကြောသည့်တိုင် ရေးလိုသမျှ၏ တစ်ဝက်အနောက် ပြီးစီးခဲ့သည်။ ယင်းနှုန်းအတိုင်းဆိုလျှင် စာအုပ်အဖြစ်သိ ရောက်ရန် နောက်ထပ် တစ်နှစ်ခန့်အချို့ယူရှုံးမည်ကို သိလာသည်။

ဤတွင် မိမိအတွက်လည်း ဆက်ရေးဖို့ တွေ့နှုန်းအား တစ်ရပ် ဖြစ်စေ၊ စိတ်ဝင်စားသူများအတွက်လည်း မိမိရေးပြီးသမျှ ကို ဖတ်လိုက ပတ်နိုင်ကြစေရန် အင်တာနက်ဝက်သို့ကြိုက်တစ်ခု စိစိုး၍ တင်ပြဖို့ ဤီးစားခဲ့သည်။ ယင်းအားထုတ်မှုကြောင့် www.changingclimate.asia အင်တာနက် ဝက်သိဆိုက်ကို ၂၀၀၉ ခုနှစ် နောက်ရေးပြုခဲ့သည်။ ဝင်ရောက်ဖတ်ရှု့သူများအတွက် များစွာအကျိုးရှု့ခြင်းများ ပြည်တွင်းပြည်ပမှ အားပေးစကားများကြောင့် ရေးလက်စကို ဆက်ရေးပြီး စာနယ်စုံများနှင့် ဝက်သိဆိုက်တို့တွင် တင်ပြခဲ့သည်။

ထိုကြောင့် ဤစာအုပ်သည် စာနယ်စုံများနှင့် ဝက်သိဆိုက်တို့ကို အခြေခံအားပြု၍ တည်းဖြတ်မွှေ့မြဲ့ပြီးမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော ပိုမို အဆင်ပြုသလို ရေးထားသည်တို့ကို စာနယ်စုံများတွင် ဖော်ပြန် တည်းဖြတ်ခြင်း၊ ဝက်သိဆိုက်တွင် လွှဲ့တင်ရန် မွမ်းမဲ့ ခြင်း၊ ယင်းတို့ကိုတစ်ဖန် စာအုပ်ကောင်းတစ်အုပ်၏ဂုဏ်အဂါနှင့် ကိုကြည့်စေရန် ဥက္ကားမိုးပိုးပေါင်းစပ် ဖြည့်စွှက် နှစ်ပယ်ခြင်း၊ အခန်းဖွဲ့ခြင်း ဟူသော အဆင့်များကို ကျော်လွှန် ဖြတ်သန်းပြီးမှ ထွက်ပေါ်လာသော စာအုပ် ဖြစ်ပါသည်။

ဤဖြစ်စုံကြောင့် အကြောင်းအရာ တစ်မျိုးတည်းကို ပုံးစီးပိုးပိုးပေါ်လော်နှင့် အောက်ထွေန်းနှင့်စီးပိုးပေါ်လော်နှင့် တစ်ပြုပိုး နှစ်မျိုးဖြင့် ဖော်ကျိုးသည့် အတွေ့အကြားကို ရရှိခဲ့ပါသည်။ စာဖတ်ပန်သတ်အတွက်လည်း အကြိုးပြုပိုးပေါ်လော်နှင့် တည်းဖြတ်ခဲ့သော စာများကို ဖတ်ရှု့ခြင်းသြားပြုခဲ့လျှင်လုံးအတွက် အထူး

အရေးတိုးပြီး လူတိုင်း သိသင့်သောပြဿနာတစ်ရပ်အကြောင်း ကို မှန်ကန်နိုင်လုံးသော အချက်အလက်များနှင့် စာတစ်အုပ်တည်း ဖြင့် သိခွင့်ပြုလုပ်ပါသည်။

အချက်အလက်များ မှန်ကန်နိုင်လုံးအတွက် ဤစာအုပ်၏ ကိုယ်တွင် ပိုမိုအတွက် ပြုလုပ်ထိန်းပါ ရာသီဥတုဆိုင်ရာ ပညာရှင်များနှင့် သုတေသနများ ရေးသားသည် စာအုပ်များကို အခက်အခဲများ ကြားမှ ဝယ်ယူ ဖတ်ရှု နှင့်ပြုတော်သားသည်။ ဆိုင်ရာ အင်တာနှင်း ဝက်ဘ်ဆိုက်များကို လေ့လာရာတွင်လည်း ကုလသမဂ္ဂနှင့် အိုးရများ၊ အဖွဲ့အစည်းများမှ လွှေ့တင်ထားသော ယဉ်ကြည် အားကို လောက်သော ဝက်ဘ်ဆိုက်များကိုသာ အမိက လေ့လာခဲ့သည်။ လိုအပ်လျှင် အချက်အလက်ရယူရာ အစ်မြစ် လေးငါးခုအထိ ရှာဖွေလေ့လာပြီးမှ ညီးနှင့် ရေးသားထားသည်။

ကျွန်တော်သည် သိပ္ပါးစာပေ ရေးသားရာ၌ ပညာရှင် မဟုတ်သော သာမဏ်စာဖတ်ပရီသတ်ကို အမြတ်မျိုး ပြီးတည် ရည်ရွယ် ရေးသားသည့်အတိုင်း တတ်နိုင်သမျှ ဖတ်လွှာ် သဘော ပေါက်လွှာ်အောင် ရေးသည်။ စာဖတ်သူတစ်ယောက်၏ ရှုထောင့် မှ ဝင်ကြည့်ကာ မည်သို့ တင်ပြုလျှင် ရှင်းလင်းမည်ကို စဉ်းစားပြီး ရေးသည်။ လိုအပ်လျှင် အထင်ထပ် ပြန်ဖတ်သည်။ ဝေါဟာရ များ အသုံးအနှစ်နှင့် များကို ပိမိုးကြတ်ပို့သလောက် မြန်မာဘာသာ ဖြင့်သာ ကြိုးစား ပြန်ဆိုထည့်သွေးသည်။ အသံလှယ်၍ ရေးခြင်းမျိုး ကိုပင် တတ်နိုင်သမျှ ရောင်သည်။

ဤစာအုပ်တွင်လည်း မရောင်နိုင်သော ဝေါဟာရများ ကိုသာ အသံလှယ် သုံးခွဲပြီး အခြားသူများ ပြန်ဆိုထားခြင်း မရှိ သေးသည့် သို့မဟုတ် မြန်မာဘာသာဖြင့် ကျွန်တော် မတွေ့ဖော်သေး သည့် ဝေါဟာရများကို စွမ်းနိုင်သမျှ ပြန်မာဘာသာဖြင့် ပြန်ဆို သည်။ ဥပမာ Tipping Point ကို “ဟန်ချက် ပျက်မှတ်”၊ Positive Feedback ကို “ထပ်တိုးသက်ရောက်တုံးပြန်မှု” စသည်တို့ ဖြစ်သည်။ ယင်းပြန်ဆိုချက်များထက် ပိုကောင်း ပို

နားလည်လွှာယ်သော ဝေါဟာရများကို တွေ့၍ ညွှန်ပြုလျှင် နောင် ပြင်ဆင်သုံးစွဲရန် အသင့်ဖြစ်ပါသည်။

ဘာသာပြန်ထား၊ အသံလှယ်ထားသည့် မြန်မာနှင့် အင်လိပ်ဝေါဟာရများကို လေ့လာလိုသူများအတွက် ဤစာအုပ်၏ နှစ်ဘာသာဖြင့် ယဉ်တွဲ ဖော်ပြထားသည်။

ရေးသားရာတွင် မြန်မာနိုင်ငံ၌ သုံးစွဲနေသည့် ‘မြတ်သူ’ စနစ်၏ ပေါ်ပေါက်စွဲသည့် အတိုင်းအတာယူနစ်များကို အမိက ထား သုံးစွဲသောလည်း အချို့နေရာရများတွင် မှတ်ရပိုလွှာယ်သည် မက်တရရှစ်စနစ်ကို သုံးထားသည်။ ဥပမာ အူပျိန်ကိုပြရာ၌ စင်တီ ဂရိတ်ဖြင့် ဖော်ပြခြင်းမျိုး ဖြစ်သည်။

နှစ်ရွှေ့ လများ အားထုတ်ခဲ့ရသည့် “ဥတုရာသီ ပြောင်းခဲ့ပြီ”၊ ကို နိုင်းချုပ်ပြီးသည့်နောက် ကျွန်တော်၏ မွေးရပ်ဝါဒ ထားဝယ် ဒေသကို ပြန်ရောက်လိုစိတ် ပေါ်လာသည်။ တစ်ပြိုင်တည်းမှာပင် တစ်ကဗျာလုံးခြား၍ သက်ရောက်နေသည့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုအကျိုး ရာသီဥတုပြောင်းလုံးကြတ်ပို့ကြောင့် ပိမိုးရပ်မြေး သည် ပင်ကိုအတိုင်း ရို့နေပါဦးမည်လား၊ ပြန်ရောက်ခွင့်ကြံးသော အခါ “စိမ်းနော်မည့် ကျွန်တော်မြေး” ကို တွေ့မှ တွေ့နိုင်ပါဦးမည် လား ဆိုသည်ကို တွေးပူမိသည်။

ထို့အပြင် ပုဇွန်းရည်ရွယ်ခဲ့သည့် ကမ္မာကြီးတစ်ခုလုံး၏ အကြောင်းကို အခြေအနေပေးလျှင် ဆက်လက်ရေးသားရန်လည်း စိတ်ကူးသည်။ အကယ်၍ ရေးဖြစ်လျှင် ရာသီဥတုပြောင်းကာ သဘာဝပတ်ဝန်းကျင်ပျက်စီး၍ ပုလောင်ခြောက်သွေးနေသော “ကမ္မာသစ်” အကြောင်း မဟုတ်ဘဲ သာယာရှုမောဖွယ် လေ ရေ မြေ သဘာဝပတ်ဝန်းကျင်နှင့် တန်ဆာဆင်ထားသော “မူလ ကမ္မာ” နှင့် ပြန်လည်ဆုံးတွေ့၍ တက်ကြခွင်လန်းစွာ ရေးသား ခွင့်ရလိမ့်မည်ဟု ပုံးမှုများ မော်လင့်နေဖိပါသည်။

ကျွန်း

နိဒါန်း

## မသိမှုမပေါက်ဖွားဟနာသာပူဇ္ဈားကဗျာ



လူတို့အဲထိုင်ရာကဗျာကို လူတို့ကပင် ပြန်၍ မူနွေးစေလျက် ရှိသည်။

“ကျွန်တော်တို့ ယခု ယင်း ပုဂ္ဂန်တဲ့အပုပ်ဖွေ့ကာ  
ကျွန်တော်တို့၊ မန်ပြန်ပေါင်းများဆုံး အကျိုးကဗျာအပြစ် ဓရပြီး  
ပေါ်ပေါက်ပါမိမယ်”  
အပေါ်စုံဒဏ်ဓမ္မတော်

နေရာဒေသတစ်ခု၏ မိုးလေဝသအကြောင်းအနေကို မေးလျှင် မိုးရွာနေသည့်  
လေတိုက်နေသည့် ပူသည်။ အေးသည် စာညိုဖြင့် ပြောကြသည်။ ယင်း  
‘မိုးလေဝသ’ဟူသောပေါ်ဟာရန်း နေရာအတော်များများ၏ တပူးပူး တတဲ့တဲ့  
ရေးသား ပြောဆိုနေကြသော စကားလုံးတစ်ခုမှာ ‘ရာသီဥတု’ ဖြစ်သည်။  
အချို့က မိုးလေဝသနှင့်ရာသီဥတုတို့ကို ရောတွေးကာ အမို့ပွာယ်တူဟု  
ထင်မှတ်မှားတတ်ကြသည်။

### ရှုမှုဥတုဆိုသည့်မှု

နေရာဒေသတစ်ခု၏ မိုးရွာခြင်း၊ လေတိုက်ခြင်း၊ ပူခြင်း၊ အေးခြင်း  
တို့သည် ယင်းနေရာယင်းအရပ်၏ မိုးလေဝသအကြောင်းအနေ ဖြစ်သည်။ ယင်း  
ဒေသတွင် ကာလရှည်ကြားမှ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများ  
ကို မြှုင်စုပေါင်း၍ အဆိုပါဒေသ၏ရာသီဥတု မည်သို့ရှိသည်ဟု သတ်မှတ်  
ပြောဆိုကြသည်။ ဥပမာ အီကွေတာဝန်းကျင်အရပ်များတွင် တစ်နှစ်ပတ်လုံး  
ပူတတ်ကာ မိုးလည်း နေစဉ်လိုလို သို့မဟုတ် လအတန်ကြာ ရွာသွ်းနေ  
သဖြင့် ယင်းဒေသ၏ နေစဉ် မိုးလေဝသအကြောင်းအနေကို မေးလျှင် ပူသည်။  
မိုးရွာသည် စသည့် အပြောများကိုသာ ကြားရမည်။ အဆိုပါ နေစဉ် ကြံးတွေးရ  
သော မိုးလေဝသအကြောင်းအနေများကို ကာလကြာ စုပေါင်း၍ အီကွေတာ  
ဒေသတွင် ပူအိုက်စွတ်စိုသော ရာသီဥတု ရှိသည်ဟု ဆိုရသည်။ ဝင်ရှိစွန်း

အရပ်များတွင်မူ နေစဉ် အေးခဲသောနိုင်လေဝသအခြေအနေများကိုယာ တစ်စုစု ပတ်လုံး ဖြော်တွေ့ ခံစားကြေရသပြင့် ယင်းအရပ်များတွင် အေးသောရာသီဥတု ရှိသည်ဟု အသိအမှတ်ပြုကြသည်။

သုတေသနနှင့်နည်းစနစ်များ တစ်ဟျိန်ထိုး တိုးတက်လာသော ယနေ့ခေတ်တွင် ရာသီဥတုကို အထက်ပါအတိုင်း “ဒေသတစ်ခု၌ ကာလ ရှုပ်ကြော့ ဖြစ်ပေါ်နေသော မိုးလေဝသ အခြေအနေများ” ဟုသာ သတ်မှတ် ပြောဆိုခြင်းသည် ပြည့်စုံလုံလောက်ခြင်း မရှိတော့ဟု ပညာရှင် အများက ယူဆကြသည်။ ရာသီဥတုကိုဖြစ်ပေါ်ရေရှာတွင် ပါဝင်ခြေယုံလှယ်သည် ရေထာ လေထာ မြေထုတိအပြင် သက်ရှိများကို တာဝတေစည်းတည်း သဘောထား၍ သတ်မှတ်လေ့လာသည့် ဘိုင်အိုစီးယားခေါ်စိုးထုတိကိုပါ ခေတ်သစ် သိပ္ပါက ယခင်ကထက် များစွာတိုးချဲလေ့လာနိုင်ပြီဖြစ်သည်။ ထို့ကြောင့် “ရာသီဥတုပေး” သည် အထက်ပါ သဘာဝအစိတ်အပိုင်းများ၏ ဆက်စပ် ပတ်သက်မှုကိုပါ ထည့်သွင်းတွက်ချက်လာနိုင်သည်။ ယခုအခါ အေသာတစ်ခု၏ ရာသီဥတုအခြေအနေကို ဖော်ပြရှု ယင်းဒေသ၏ ရေရှည် မိုးလေဝသ အခြေအနေများ သာမက ယင်းအခြေအနေများနှင့် ပတ်သက် ယုက်နွယ်နေ သော ရေထာ လေထာ မြေထာ ဒိုဝင်း စိုးထုတိ စသည်တို့၏ အခြေအနေများပါ ထည့်သွင်း ဖော်ပြလာကြသည်။

### ပြောင်းလဲနောကုနီးဘု

ပညာရပ်၏ တိုးတက် ပြောင်းလဲခြင်းကို လိုလား ကြိုဆိုကြသော ရာသီဥတုပေးပညာရှင်တို့သည် ယင်းတို့ မလိုလားသော မကြိုဆိုလိုသော ပြောင်းလဲခြင်းတစ်ခုကို လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်မှတ်၍ တွေ့ရှိကြသည်။ ယင်းမှာ ရာသီဥတုပေး အခြေစိုက်ရာ ကဗ္ဗာရာသီဥတုစနစ်ကြီး တစ်စုစု ပြောင်းလဲနေခြင်းပင် ဖြစ်သည်။

တစ်နေ့ချင်း ရက်သွေးတစ်ပတ်ချင်း သုံးသပ်ပါက အေသာတစ်ခု၏ မိုးရွား နေပူ စသည် မိုးလေဝသအခြေအနေများ၏ ပြောင်းလဲနေမှုကို သိသာ့ရာ မဖြစ်နိုင်သော်လည်း ယင်းဖြစ်စဉ်တို့၏ ရေရှည်မှတ်တစ်းများ ဖြစ်ကြသော ရာသီဥတုအခြေအနေကို လေ့လာသောအခါ ကဗ္ဗာအေသာ

အားလုံး၏ ရာသီဥတုမှာ ပြောင်းလဲလာခဲ့ပြီဖြစ်ကြောင်း နိုင်လုံ့စွာ သိလာကြသည်။ ဤနေရာ၌ ရာသီဥတုပြောင်းလဲခြင်း ဆိုသည်မှာ နောသီဥတုမှု ဆိုရာသီဥတု ဆောက်းရာသီဥတု စသည်ဖြင့် ရာသီတစ်မျိုးမှ နောက်တစ်မျိုးသို့ ကူးပြောင်းရောက်ရှိခြင်းကို မဆိုလိုဘဲ ရာသီတစ်ဗုဏ်ဖြစ်နေကျ အခြေအနေများ ပုံမှန်မှ သေ့ဖော်လာခြင်းကို ဆိုလိုသည်။ အချို့နေရာများတွင် မိုးရွာ့သွားသည့် နောက်များတိုးလာနေပြီး အချို့အေသေများတွင်မူ မိုးခေါင်သည့် ကာလ ရည်လွှားလာနေသည်။ ကဗ္ဗာ၏ ‘ခေါင်များ’ ဟု ဆိုသော အာတိတ် အေသာ ကဗ္ဗာ၏ ‘အောက်ခြေ’ ဖြစ်သော အန္တာတစ်ကောင် ဟိမဝန္တာတောင် ထိပ်များစသည်တို့ ရော်ပြောင်းရာ တတိတိအော်ပျော်လာနေသည်။ ပင်လယ် ရေပြင် တအိအိ မြင့်လာနေသည်။ သီးနှံအချို့၏ မှည့်ဝင်းချိန် ရိတ်သိမ်း ချုံးဆွတ်ချိန်များ တရွေ့ရွေ့ ပြောင်းလဲနေသည်။ အပူးပိုင်းအေသာတွင်သာ ရှင်သနနိုင်ခဲ့သည့် ရောက်ပိုးသယ် သတ္တဝါအချို့ သမဂ္ဂိုင်းသို့တိုင် တစ်စိတ်စုစု နယ်ချဲရောက်ရှိချုံး ရောက်ဘယ် ဖြစ်ပွားမှုနယ်ပယ်နှင့် အရေအတွက် တိုးပွား လာနေသည်။ ရာသီပြောင်းမှုကို မခံနိုင်ပြီ မျိုးသွေးသွားသော သက်ရှိမျိုးစီတ် အရေအတွက် တဖြည့်ဖြည့်းများပြားလာနေသည်။ ရေအောက် သန္တာ ကျောက်တန်းများ တဖြတ်ဖြတ်ပျက်စီးလာနေသည်။ ယင်းတို့မှာ ရာသီဥတု ပြောင်းလဲမှု၏ လက္ခဏာများ ဖြစ်ကြသည်။

### ပြောင်းလဲခြင်းအကြောင်း

အကျိုးတရားတစ်ဗုံးပေါ်ပေါက်လာလျှင် ယင်းအကျိုးကို ပေါ်ပေါက်စေသော နောက်ခံအခြေကြောင်းတရားရှိပြုဖြစ်သည့်အတိုင်း ရာသီဥတု ပြောင်းလဲလာခြင်း၏ အကြောင်းရှင်းကို လေ့လာသောအခါ ကဗ္ဗာကြီး ပူနော်လာခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိကြသည်။ လူခွားကိုယ် အပူးချိန်တက်လာသော အေသာတစ်ခု၏ ခွားကိုဖော်လာနေစိုးထုတိကို ထိခိုက်ပြီး အစားအသောက် ပျက်ခြင်း၊ ထိုးမိုးမိုးလေးလေး ပြုးမျှအပူးချိန် တက်လာသည်။ အပူးမှုမှု တက်လာသည်။ အပူးပိုင်းအေသာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ရာသီဥတုပြောင်းလဲခြင်း၏အကြောင်းမှာ ကဗ္ဗာကြီး ပူနော်လာခြင်း

ကြောင့် ဖြစ်သည်။ ကမ္မာကြီးပူနေးလာခြင်း၏အကြောင်းကို ဆက်၍ လေးလာ လျှင် လူတို့က ရုပ်ကြွင်းလောင်စာများကို လောင်ဖြောက်ခြင်းဖြင့် ကာမွန်စိုင် အောက်ဆိုင် ပေါ်တွင့်ကို လေထုတွင်း သွာတ်သွင်းကြခြင်းဟူသော ဖြစ်စဉ်ကို တွေ့ရမည်။

လူတို့သည် မိမိတို့၏ လက် ပြေ စသော ကိုယ်အကို လုပ်ရာမှုမျှင့် ခွန်အားကို အသုံးချ၍ အသက်မွေးခဲ့ကြရာမှ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ ခန့်မှ ၈၅၇ စက်ကိုယ်များကို တိထွင်အသုံးချခြင်းဖြင့် မိမိတို့၏လူနေမှာဘဝကို အရှိန်အဟုန်နှင့် မြင့်တွင့်ခဲ့ကြသည်။ ယင်းစက်ကိုရိယာများကို လည်ပတ် မောင်းနှင်းရန် လိုအပ်သော စွမ်းအင်အတွက် ရုပ်ကြွင်းလောင်စာများ ဖြစ်က သော ကျောက်မီးသွေး၊ ရော်၊ သဘာဝပေါ်တို့ကို အသုံးပြု လောင်ဖြောက် ကြသည်။ ထိုသို့လောင်ဖြောက်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ကာမွန်စိုင်အောက် ဆိုင် ထွက်ပေါ်လာကာ လေထုတွင်း ရောက်ရှိသည်။

ကာမွန်စိုင်အောက်ဆိုင်သည် မူလကပင် လေထုတွင်း ရှိနှင့်နေပြီးသော ပေါ်ဖြစ်ကာ ကမ္မာကို အလောက် အပူချိန်၌ နေးတွေးစေခြင်း ဖြင့် အကျိုးပြုနေသည်။ သို့သော် လူတို့၏ ပယောက်ကြောင့် ယင်းပေါ်များ လေထုတွင်း ထပ်ဝင်လာသောအား ရှိသင့်သည့် ပမာဏထက် ပိုလာသဖြင့် ကမ္မာအပူချိန် တက်လာရသည်။

### မသိမှုအရာင်း

စက်များကို တစ်ချိန်ထက် တစ်ချိန် အလုံးအရင်းနှင့် တို့ဖြွ့စ်အသုံးပြု ခဲ့ကြသော လူတို့သည် မိမိတို့၏ ပယောက်ကြောင့် ကမ္မာအပူချိန် တက်လာ နေမှုနှင့် ရာသီဥတုပြောင်းနေမှုနှင့် အချိန်အတော်နောင်းမှ သိကြသည်။ အကယ်၍ စောစီးစွာ သိခဲ့ပါလျှင် ယခုကဲ့သို့ ကမ္မာအပူချိန် လျှင်ပြန်စွာ တက်ပြီး ရာသီဥတုပြောင်းလဲခြင်း ဖြစ်မလာအောင် ဆင်ခြင်ထိန်းသိမ်းခွဲဖွယ် ရှိသည်။ သို့သော် ပြစ်နေသည့် အကြောင်းရှင်းနှင့် ပြစ်လာမည့် အကျိုးဆက် တို့ကို ဆက်စပ်၍ သိနိုင်စွားမရှိခဲ့သွေ့ဖြင့် အပူချိန် တက်ကာ ရာသီ ပြောင်းလာ ခဲ့သည်။ ထိုကြောင့် ရာသီဥတုပြောင်းလဲခြင်းသည် လူတို့၏ မသိမှုအကြောင်း မှ ဖြစ်ဖျားခဲ့သည်ဟု ကောက်ချက်ခွဲယူနိုင်သည်။ မသိမှုဆိုရာတွင် တစ်ဦး

တစ်ယောက် တစ်စုတစ်ဖွဲ့ တစ်ဒေသ တစ်နိုင်ငံတည်း၏ မသိမှုမျိုးမဟုတ်၊ လူသားတိုင်း၏ မသိမှုများ ဖြစ်ကြသည်။

တစ်ဖန် ရာသီဥတုပြောင်းလဲနေခြင်းဖြစ်စဉ်နှင့် ပတ်သက်၍ မသိမှု၏ ကိစ်မြစ်ကို ခြေရာကောက်သောအား ကျယ်ဝန်းလှသော ကမ္မာသည် အနှစ် ဖြစ်သယောင် လူတို့က ထင်နေကြသော အချက်တွင် ပြစ်ဖျားခဲ့သည်။

ကမ္မာမှပြင်ရောင်းလာ စတုရန်းမိုင် ၅၅၅၇ သိန်းကို လက်ရှိကမ္မာ လူဦးရေ သန်း ၆၉၀၀ နှင့်အချိုးချလျှင် လူတွေ့ဦးအတွက် ပါးကေခွဲခန်း ပျော်မျှနေရာရှိသည်။ ကျယ်ဝန်းလှသော ခြိုက်းတစ်ခု၏ အလယ်ရှိ အိမ်ကြီး ရရှိနိုင်တွင် လူနှစ်ဦး သုံးလို့သာ ရှိသည့် မိမိတို့ လူးလိုရာလူး လိုမ့်လိုရာလိုမ့် အော်ချင်တိုင်းအော် အဆောင်ရွက်လောက်လုပ် အဖို့က် သရှိက် အညစ်အကြေး မည်မှုထွက်ထွက် မိမိအိမ်နှင့်ခြောက် သန်ရှင်းမှုကို ချက်ချင်း မထိခိုက်နိုင်ဟု ထင်ကြသကဲ့သို့ လူတို့သည် မိမိတို့ စွန်ထုတ်လိုက် သော အဖို့က်သရှိက် အညစ်အကြော်ချို့စုံ အဆိုင်တွေ့ စသည်တို့ကို ကျယ်ဝန်းလှသော ကမ္မာ၏ လေထု ပြောတု ရေထုက သဘာဝအလျောက် သန်စင် စုံယူပောက်ကွယ်သွားစေသည်ဟု ထင်မှတ်ကာ စွန်ချင်တိုင်း စွန်း ထုတ်ချင်တိုင်း ထုတ်ခဲ့ကြသည်။

### တယုတယဖွံ့ဗိုက်ထားရမည့်ကမ္မာ

လူများ ထင်နေသကဲ့သို့ ကမ္မာသည် အပြောမကျယ်လှုပြောင်း ပြသလိုက်သောဖြစ်ရပ်တစ်ခု လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်က ထွက်ပေါ်ခဲ့သည်။ ယင်းအချိန်က အမေရိကန်တို့သည် လကမ္မာလောရေးကို စူးစိုက် လုပ်ဆောင်ရွက်ခဲ့ရာ အချို့လို့ အာကာသယာဉ်မှူး တစ်ဦး ရှုံးကုပ်စိုက်တိုင်းပေါ်မှ ကမ္မာကြီး ထွက်ပြုလာ သည့် ရှုံးမှာ ရင်သပ်ရှုံးမေ့ဖွယ်ကောင်းသကဲ့သို့ အာကာသထဲတွင် အထို ကျော်လွှင့်မေ့ဖွယ်သော ကမ္မာ၏ပုံရိပ်ကို လူတို့အား ကွက်ကွက်ကွင်းကွင်း ပြသလိုက်သည်။ ယင်းရှုံးကို ပြုခဲ့ရသည့် အမေရိကန် မန်သာလေဒပညာရှုံး မာဂရက်မီ(ဒီ)က “လကနေ ရှိက်ထားတဲ့ ကမ္မာရဲ့ပုံကို ပြင်တော့မှ ဒီကမ္မာဟာ



လပတ်လမ်းထဲမှ မြင်ရသော ကမ္ဘာ

ဘယ်လောက် ငယ်သလဲ၊ ဘယ်လောက် အကူအညီ မဲ့နေသလဲ ဆိတာကို သိတော့တယ်၊ ကမ္ဘာဟာ ကျွန်ုပ်တို့ရဲ့ လက်မောင်းတွေ ကြားမှာ တယ့်တယ နဲ့ ထွေးပိုက်ထားဖို့ကောင်းတဲ့အရာပါ” ဟု ပြောခဲ့သည်။ ကမ္ဘာသည် မိမိတို့ ထင်ထားသလောက် မကြီးလှသဖြင့် လူတို့၏ လုပ်ဆောင်မှုများ၊ စွန်းထုတ်လိုက်သည့် အမျိုးမျိုးသောအည်းအကြေးများကြောင့် အလွယ်တကူ ညုံးလာနိုင်မှုနဲ့ စတင် ရိပ်မိလာကြသည်။

၁၉၇၈ ခုနှစ်တွင် ပြင်သစ်ကမ်းလွန် ဘရစ်တန်နဲ့ ဒေသ ရေပြင်၌ ရော့တင်သော် အမိန့်ကာအံ နှစ်မြိုင်ရာမှ ရော့ အကြီးအကျယ် ယိုစိတ်

ပြင်းနှင့် ၁၉၈၄ ခုနှစ်တွင် အီနှီယနိုင်ငံ ဘိုပါးလုပ်စက်ရဲ့ စာတ်ငွေ့စိမ့်ထွက်ခြင်း တို့ကလည်း ပတ်ဝန်းကျင်ညွှန်သည်မှုအန္တရာယ်ဆုံးသည်မှာ စိုရိမိစရာ ဖြစ် ကြောင်း တပ်လှန်ပေးသည်။ အဆိုပါ ဖြစ်ရပ်များမှာ အတိုင်းအတာအားဖြင့် မသေးငယ်လှသော်လည်း ပြင်သစ်ကမ်းလွန်ရေပြင်က ရော့စိမ့်များ အီနှီယ နိုင်ငံ ဘိုပါးလုပ်စက်ရဲ့၏ အဆိပ်ငွေ့များသည် ကမ္ဘာအခြားဒေသများသို့ ရောက်ရန် မဆိုထားဘို့ ဆိုင်ရာနေရာများတွင်ပင် အချိန်ကြာလာသောအခါ လူတို့၏ မြင်ကွင်းမှ ပျောက်ပျော်သွားကြသည်။ ယင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုး ရောက်သာယ ခံစားကြရသူအချို့ ရှိသော်လည်း ကမ္ဘာပြည်သူများ၏ ရင်တွဲ ကြာရည်စွဲဖြစ်စွာ ရှိနေအောင် မများပြားလှခဲ့။ ထွက်ပေါ်ခဲ့သည့် ရေနံနှင့် အဆိပ်စာတ်ငွေ့များသည် အပြောကျယ်လှသောကမ္ဘာကြီး၏ လေ ရေ မြေထဲတွင် စိမ့်ဝင်ပျောက်ကွယ်ကာ သဘာဝန်းကျင်သည် ရေးက အတိုင်း သန့်စင်မြဲ သန့်စင်နေခဲ့သည်ဟု အတွေးမှားခဲ့ကြပြန်သည်။

### ဒိုင်းအပေါက်

၁၉၈၅ ခုနှစ်တွင် အန္တရာတိကဒေသ လေထု၌ အိုဇ်းအပေါက်ကို တွေ့ရှိမှုသည် ကမ္ဘာပတ်ဝန်းကျင်ရေးရာတွင် အများပြည်သူတို့ကို တစ်ဖန် နှီးကြားလာသော်လည်းအချက် ဖြစ်သည်။ အိုဇ်းလွှာ ပေါက်နေခြင်းက ကမ္ဘာ လေထုသည် လူတို့ ထင်ရာစိမ်းတိုင်း အပြေားအလဲ မရှိ ကြိုကြုံခံလိုပည် ပဟတ်ကြော်း ကွက်ရာက်ကွင်းကွင်းပြုပိုက်သည်။ အိုဇ်းလွှာသည် ကမ္ဘာ တောင်သက်စွုး အန္တရာတိကတိုက်၏ အပေါ်ယောက်တွင် အစိက ပေါက် သော်လည်း ထိုသို့ပေါက်မှုပေါက်ကြာ့ အာကာသလုပ်မှု အန္တရာယ် ခရမ်းလွန် ရော်ခြည်များ ကမ္ဘာပျော်နှုပ်ပြင်တစ်ခုလုပ်းပေါ်သို့ ပြန်ကြုံကြုံ ကျေသင်းလာ တော့မည်လားဟု အထိတ်တလန်ဖြစ်ခဲ့ကြသည်။ သို့ပြုညာ့ရှင်များနှင့် အဆိုးရ များ၊ အဖွဲ့အစည်းများက စက်မှုလုပ်ငန်းနှင့် အိမ်သုံးကိုရေားမှ ထွက် သော အိုဇ်းလွှာကို ပေါက်စေသည် ပေါက်စေသည်မှုများကို ထိန်းချုပ်လိုက်နိုင် သဖြင့် အများစို့ရိမိသည့်အဆင့်အထိ မရောက်ခဲ့ပေါ်။

သို့သော် ထိအခိုန်တွင်ပင် အိုဇ်းလွှာ ပေါက်မှုနှင့် အခြား သဘာဝ ပတ်ဝန်းကျင်သည်မှုများထက် အဆပေါင်း များစွာဆိုရာသည် ကမ္ဘာရာသီ

ဥတုဖြစ်စဉ်တစ်ခုလုံး ပြောင်းလဲနေသည်ကိုမှ အများက မရှိပေးစားမိခဲ့ကြချေ။ စတင်ဖြစ်တည်စ ကိစ္စတိုက်သဘာဝအတိုင်း ရာသီဥတုပြောင်းလဲမှုကို ကနဦး က မသိရှိသေး နားမလည်သေး သဘောမပေါက်သေးသည့်အပြင် ပတ်ဝန်းကျင် ညွစ်ညှစ်ပြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတို့သည် ဆက်စပ်မှ အနည်းငယ် ရှိသော်လည်း ကွဲပြားသော ဖြစ်စဉ်များမှန်း မသိခဲ့ကြချေ။

သဘာဝပတ်ဝန်းကျင်ညွစ်ညှစ်မှုစိစ္စသည်မှာ လေထူ မြေထူ ရေထူ တွင်းသို့ ယင်းတို့ကို ရှင်ပိုင်း ဓာတ်ပိုင်းအနိုင်ရာ အပြောင်းအလဲများကို ဖြစ်စေသည့် ဓာတ်ပွဲညွှန်များ ဝင်ရောက် ပေါင်းစပ်းလာပြောင်းဟု ဖွံ့ဖြိုးကြသည်။ ပတ်ဝန်းကျင် ညွစ်ညှစ်းမှာ လေ မြေ ရေတို့ထဲတွင် ရှင်သနနေကြသည် အပင်နှင့် သတ္တိတို့၏ နေထိုင်ရှင်သနမှုကိုလည်း အနောင့်အယှက် ဖြစ်စေထိန်းကိုဖောက်စေသည်။

ယနေ့ကြော့တွင် ဖြစ်ပေါ်နေသည့် ရာသီဥတု ပြောင်းလဲခြင်းသည် ကာမွန်ဒိုင်အောက်ဆိုင်စသည် မှန်လုံအိမ်ဓာတ်ငွေ့များ လေထူတွင်း ဝင်ရောက်၍ လေထူမြဲစွဲစည်းပုံကို ပြောင်းလဲစေကာ ကဗ္ဗားရှုပ်ပိုင်းနှင့် သက်ရှိ စိုင်းဆိုင်ရာကို ထိနိုက်နေသဖြင့် သဘာဝပတ်ဝန်းကျင်ပြောင်းလဲခြင်းတို့၏ ဟု ဆိုနိုင်သည်။ သို့သော် အဆိပ်ငွေ့များကြော့ငွေ့ လေထူ ညွစ်ညှစ်းခြင်း၊ ရေနှုနိုင်းမှု အသော်အကြေးများစီဝင်မှ စသည် တို့ကြော့ငွေ့ ရေထူညွစ်ညှစ်းခြင်း ခြင်းတို့မှာ ဖြစ်ပွားသည့် ဒေသတစ်စိုက်တွင်သာ ဆိုးကျိုးများကို ဖန်တီးပြီး ယင်းဆိုးကျိုးများမှာလည်း နှစ်အနည်းငယ်ကြာသောအပါ ပြောပျက် သလောက် ဖြစ်သွားသည်။

### လက်ဆင့်ကော်မူးနှီးဖွံ့ဖြိုး

ရာသီဥတု ပြောင်းလဲခြင်းမှာမူ တစ်ကဗ္ဗာလုံးကို မြှုပ်၍ ဖြစ်ပေါ်နေပြီး ယင်း၏အကျိုးဆက်သည် ရာစုနှစ်နှင့်သို့၍ ကြာမည် ဖြစ်၍ သာမန် သဘာဝပတ်ဝန်းကျင်ညွစ်ညှစ်းမှုလောက် များစွာ ကျယ်ပြန့်ဆိုးရွားသည်။

လက်ရှိလူသားတို့က ယခုချင်းချင်း ရှင်ကြွင်း လောင်စာ အသုံးလုံးဝရပ်ဆိုင်းကာ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်မှုကို ပုဂ္ဂန်လိုက်ကြသည့် တိုင်အောင် လေထူတွင်း ရောက်နှင့်ပြီးဖြစ်သည့် ဓာတ်ငွေ့များ၏သတ္တိကြော့ငွေ့

ရာသီဥတု ဆက်လက်ပြောင်းလဲနေပြီးမည်။ ရပ်ကြွင်းလောင်စာအသုံး လျှော့ကြလျှင်တော့ လျှော့သည့်နှင့်အမှု ရာသီဥတုပြောင်းလဲမှု ပမာဏ လျှော့မည်။ ရပ်ကြွင်းလောင်စာအသုံး မလျှော့နိုင်ကြလျှင်တော့ ယင်း လူသားများနှင့် အနာဂတ်ဖျိုးဆက်တို့ခံကြရမည် အကျိုးဆက်မှာ မတွေ့စုံလောက်အောင် ဖြစ်သည်။

ကိစ္စရပ်တိုင်း ဖြစ်စဉ်တိုင်းတွင် အဆိပ်ပြစ်စဉ်ကို ဦးစွာသိအောင်လုပ်ပြီး မှန်ကန်သောအကျင့်တရားနှင့်အားထုတ်လျှင် လိုသည့်ပန်းတိုင်း ရောက်သက္ကာသို့ ရာသီဥတုပြောင်းလဲခြင်းတွင်လည်း လူသားတို့၏ မှန်ကန်သော အသိကို ရယူ အသုံးချုပ် အဆိပ်ပြစ်စဉ်၏ ဆိုးကျိုးများကို လျှော့ပါးအောင် ကြိုးစားကြရန် အထူးလိုအပ်နေသည်။

ဤစာအုပ်အပါအဝင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ စာအုပ်များသည် ယင်းဖြစ်စဉ်၏ ကစ်မြေစိုက် ဖော်ထုတ်၊ သဘောတရားကို တင်ပြ ဖြစ်ပေါ်နေသည့်တို့ကို သိသာကော် ဆိုးကျိုးများကိုလျှော့ပါးစေနိုင်၊ ရှုပ်ကွင်းနိုင်သည့်နည်းလမ်းများကို ညွှန်းဆိုသည့် စာအုပ်များ ဖြစ်ကြသည်။

“တစ်နေရာရှာများ ရေတွင်း ရှိနေခြင်းဟာ  
သဲကန္တရဏောက့် လုပေအောင် ဖန်တီးတဲ့အချက် ဖြစ်ဘယ်”  
အုန်္တေမီဒီဇားအက်ဇူးပေ

## တောက်ပျောက်တာက်ဟန်သောကဗျာဘူးချိန်



လေထာအပူချိန်မြင့်လာမှုပြောင့်လောင်သောတော့မီး

မှန်လုံအိမ်တာတ်ငွေ့များ လေထာတွင်း တိုးတက်ရောက်ရှိလာခြင်း၏ တိုက်စိုက် အကျိုးဆက်မှာ ရှိသင့်သော၊ ရှိလည်း ရှိနေခဲ့သော လေထာတွင်း သဘာဝ မှန်လုံအိမ်အာနိသင် ပမာဏ တိုးမြင့်လာခြင်း ဖြစ်သည်။ လူတို့ကြောင့် တိုးတက် ရောက်ရှိလာသော တာတ်ငွေ့များသည် ထပ်ဆောင်း မှန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်လာစေသည်။ ထပ်ဆောင်းအာနိသင်သည် သဘာဝ ကြောင့် ဖြစ်ပေါ်နေသော အလောတော် ကမ္မာပျမ်းမျှအပူချိန်ကို မြင့်တက်လာ စေလျက် ရှိသည်။

စက်မှုတော်လုံးရေးသေတ် မဂ္ဂိုင်မိုက ကမ္မာအပူချိန်နှင့် ယင်းအချိန် နောက်ပိုင်း ကမ္မာအပူချိန်တို့ကို နှိမ်းယူပြုလေ့လာလျှင် လူတို့ကြောင့် ပေါ်ပေါက်သော ထပ်ဆောင်းမှန်လုံအိမ်အာနိသင်၏ သက်ရောက်မှုကို ထင်ရှားစွာ တွေ့်နိုင်သည်။ ၁၈၀၀ ပြည့်နှစ်နှင့် ၁၈၇၀ ပြည့်နှစ်အတွင်းက ကမ္မာပျမ်းမျှ အပူချိန်သည် ၁၃ ဒေါ်မ ၆ ဒီဂရီ စင်တိုကရိတ် ရှိသည်။ ၁၉၆၀ ပြည့်နှစ်တွင် ကမ္မာပျမ်းမျှအပူချိန်သည် ၁၃ ဒေါ်မ ၉ ဒီဂရီ စင်တိုကရိတ် ဖြစ်လာသည်။

ဆယ်စုနှစ်အလိုက်စိစစ်လျှင် ၁၉၈၀ ပြည့်နှစ်မ စဉ် ဆယ်နှစ်လျှင် ပျမ်းမျှ ၀ ဒေါ်မ ၁၅ ဒီဂရီ စင်တိုကရိတ်နှစ်းဖြင့် မြင့်တက်နေသည်။ အနှစ် ၁၉၀ ခန့်အတွင်း အပူချိန်များကို နှိမ်းယူပြုလေ့လာသောအခါ အပူဆုံး ၁၀ နှစ်သည် ၁၉၉၄ ခုနှစ် နောက်ပိုင်းတွင်သာ ဖြစ်ပေါ်ကြောင့်:

## ရေသာင်မည်ကတစ်မျိုး မြို့ခေါင်မည်ကတစ်သွယ်



ရေတွဲမှုမှုများမှာ တစ်ခုပိုင်ထက်တစ်ခုပိုင် ပြင်းထန်လာလျက် ရှိသည်။

“လူမျှအသီတရားကို အဆုံးဖြန် ဓမ္မာသပ်တဲ့နည်းကတော့  
သူတို့ရဲ့ ကျော်မကားကို ဗြားရွား မဖောက်တဲ့ ဟမယုံမျိုးမက်ဖွေ့အားက်  
ကင့်၊ အန်းနားနိုင်ခိုင် ဘမ်းကောက် ရှိသာပဲ ဆိုတန်းပါပဲ”  
ဝေးကျော်မျိုးဆိုင်

ရေရွှေးအိုး တည်သောအခါ ရေအပူချိန် မြင့်လာမှုကြောင့် အငွေ့ပုံပြီး  
အခန်းတဲ့တွင် ရေရွေ့ များလာသာကဲ့သို့ မြင့်တက်လာနေသော ကဗ္ဗာအပူ  
ချိန်သည် ရေထုကို အပူတိုက်သဖြင့် အငွေ့ပုံမှု ပိုလာကာ လေထုထဲရှိ  
ရေရွေ့ပမာဏ တိုးတက်များပြားလာလျက် ရှိသည်။ အဆိုပါဖြစ်စဉ်ကြောင့်  
သဘာဝရေသံသရာလည်ပတ်မှု ထိနိုင်ပြောင်းလဲကာ မိုးချာသွန်းမှုပုံစံကို  
တစ်နည်းတစ်ဖုံး ကမောက်ကမ ဖြစ်စေလျက် ရှိသည်။

### ရှေ့သံရွှေ

ကဗ္ဗာပေါ်တွင် စုစုပေါင်း ရှိသည့် ရေထု ပမာဏသည် တစ်သမတ်  
တည်း မပြောင်းမလဲ ရှိနေသော်လည်း ရာသီဥတုနှင့် အေားအခြားအနေများကို  
လိုက်၍ ရေများသည် အပည်အသွင်ဖြင့် တစ်နည်းး အငွေ့ အသွင်ဖြင့်  
တစ်သွယ်၊ အခဲပုံစံဖြင့်တစ်မျိုး မြေပေါ် မြေအောက်၊ လေထုထဲနှင့် ပင်လယ်  
များထဲတွင် တစ်နေရာမှတစ်နေရာသို့ လုညွှာပတ်ကူးပြောင်းနေသည်ကို ရေ  
သံသရာ လည်သည်ဟု ခေါ်သည်။

ရှုပွဲက် မြှော်များရှိ ရေမြောင်း ကန် ချောင်းတိုကို ပိတ်ဆိုခြင်း  
ဖောက်ထဲတို့ခြင်း၊ ရေများ အလုံးအရင်းနှင့် သွန်ချွောင်းစားည်တိုကို ပြုလုပ်  
လျင် ယင်း ချောင်းတို့၏ ရေးရေလာ ထိနိုင်ကာ ရေလျှော်ခြင်း

“ မြတ်စွာ စွဲပုံနှင့်သွားသူတွေ အများကြီး၊ ရှင်နေသေးသူတွေ အနည်းငယ်နဲ့  
မရောဂါးကိုခိုင်တဲ့ နောက်စိမ်းကျမ်းများတွေက  
ပိုင်တယ်လို့ ကျွန်ုင်းကို မြင်တယ်”  
နိုင်ဂျားရုံးမှာ အကဲဖော်း

## အရှင်ပျော်ရေခံပြင်များ



ပင်မရေခံပြင်မှုပဲတွေကိုများပါနေသော ရေခံတောင်များ

ကနေဒါနိုင်ငံ၏မြောက်ဘက်အစွန်တွင် တွေတ်တိုယာတွေတ်ရွာကလေး ရှိသည်။  
ထိုရွာသို့ရောက်ရန် အာတိတိစက်ဝိုင်းတွင်းရှိ လူဦးရေ ၄၀၀၀ သာ ရှိသော  
အင်းပစ်မြို့ကလေးသို့ ဦးစွာ သွားရသည်။ ယင်းမှ တစ်ဖန် ရေခံနေသော  
ဖြစ်တစ်စင်းပေါ်မှ ကားနှင့် ဖြတ်သန်းရသည်။ အနှစ် ၂၈ ဒီဂရီ စင်တိဂရိတ်  
အထိ အေးသော ဒေသ ဖြစ်သည့်အဝိုင်း ဘယ်နေရာကြည့်ကြည့် အဖြူ  
ရောင် ရှာခင်းကိုသာ တွေ့ရသည်။ ရေခံပြင်များကြားတွင် ညျပ်နေသာဖြင့်  
ရွှေလျားမရတော့သော သဘောအချို့ကိုလည်း မြင်နိုင်သည်။

၃ နာရီမှ ခရီးနှင်းလျင် တွေတ်တိုယာတွေတ်ရွာသို့ ရောက်သည်။  
ရွာတွင် ကာရိုဘူးသမင်အချို့နှင့် လူ အနည်းငယ်သာနေကြသည်။ သူတို့  
သည် ဈေးအဝယ်တွက်လိုပါက အင်းပစ်မြို့သို့ စနီးစိုင်းပေါ် နှင့်လျောယာ၌  
ကို စီ၍ သွားရသည်။ ထိုမှာအေး၍ ထိုမှာခေါင်သော အင်းပစ်မြို့နှင့် တွေတ်တို့  
ယူတွေတ်ရွာကလေးကို ကနေဒါလူများအချို့သာ ကြားဖူးသည်။ တစ်ကဗျာလုံး  
ရှိ ကျွန်ုင်လူများကတော့ ရှိမှုန်းပင် မသိခဲ့ကြပေ။

သို့သော် မကြာသေးမီကမူ ယင်းရွာကလေး၏ အကြောင်းကို  
အတော်အတန် လူသိလာသည်။ ရွာတစ်စိုက်တွင်လည်း လူပုံလူပုံရားရား  
ဖြစ်လာသည်။ ကနေဒါစစ်တပ်၏ အက်ဖုံး-၁၆ တိုက်လေယာ၌ ပုံသန်း  
ကင်းထောက်မှုများကို ကြိုးကြား တွေ့လာရသည်။ ဟာကျူးလို ကုန်တင်

## တဒိဒီတက်ဟန်သွေးပင်ပယ်ရေပြင်



ပင်လယ်ရေပြင်မြန်တက်လာမှုပြောင့် ရေအောက်လုံးဝရောက်သွားနိုင်သည့်  
မောင်လိုက်ကျွန်းတစ်နေရာ

“ကဗျာမြေဟာ သင့်မြေဖါး၊ အဆူအမို့ဟာ ဘယာတိတယ်၊  
ပေါ်ပြော သင့်သံပင်တွေနဲ့ ဆောကဓာတ်တယ်နဲ့တော်ဂုဏ်  
မေးမပ်ပိုက်ပါနဲ့”  
ကမ္မားလိုက်ဘန်

ယူဇွ်းကဗျာတွင် မကြာခဏ ကြားလာရသည့် ရေခဲပြင်အရည်ပျော်မှန်င့်  
ဆက်နှုပ်နေသော ပြဿနာတစ်ခုမှာ ပင်လယ်သမုဒ္ဒရာရေပြင် မြင့်တက်လာ  
မှု ဖြစ်သည်။

ပင်လယ် သမုဒ္ဒရာရေပြင်သည် ကဗျာမျက်နှာပြင် ရေးယာ စုစုပေါင်း  
၅၀ ရာခိုင်နှုန်းကို ဖုံးအုပ်ထားပြီး ကဗျာလူပြီးရေ သန်း ၁၀၀ ဧန်သည်  
ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသဖြင့် “ပင်လယ်ရေပြင် မြင့်တက်လာ  
လျှင်”ဟူသောစိုးရိမ်မှုသည် ယခင်ကတည်းကပင် ရှိနေခဲ့သည်။ ယခု ကဗျာ  
အပူချိန် တက်လာသောအခါ ယင်းစီးရိမ်မှုသည် အချို့နေရာများတွင် နဖူး  
တွေ့ ဗုံးတွေ့ စတင်ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်လာသည်။

ပင်လယ်ရေပြင်ကို ဖြုံးလာစေနိုင်သည့် အစိကအကြောင်းရင်းများ  
မှာ ယူဇွ်းရာသီဉာဏ်ကြောင့် ရေထုပ်ပေါ်လာခြင်း၊ တောင်တို့ ရေခဲမြှတ်များ  
နှင့် ဝင်ရိုးစွန်းအပ်များရှိ ရေခဲပြင်များအရည်ပျော်ကာ ပင်လယ် သမုဒ္ဒရာများ  
ထဲ စီးဝင်ရောက်ရှိလာခြင်းတို့ ဖြစ်ကြသည်။

ကဗျာရာသီဉာဏ်ရှိနှင့် ပင်လယ်ရေပြင် အတက်အကျ ဆက်စပ်မှု  
ရှိပုံကို လွှန်ခဲ့သော နှစ်ပေါင်း ၁၈၀၀၀ ဧန်က အခြေအနေကို ပြန်ပြောင်း  
လေ့လာချက်များအရ ထင်ရှားစွာ သိရှိနိုင်သည်။ ယင်းအချိန်က ကဗျာတွင်  
ရေခဲခေတ်ဟု သို့ရလောက်အောင် အအေးပို့ခဲ့ရာ ကဗျာပေါ်ရှိ ရေအများစု

“မြန်မာနိုင် အကေသယ်ပေါ်မှာ ခရီးသည်ဆိုတဲ့ မရှိဘူး  
ကျွန်ုတ်တို့အားလုံးဟာ ယဉ်စောင်းစွဲသည်ပဲ”  
မရှိမ်းကိုယ်

## ကမ္မာဒေသထား ရွှေပျားမြေးကြော်နှင့်




မီးတောင်ပါက်ကွဲရာမှတ်က်လာသောပြောမှန်များသည်။ ရာသီဥတုကို  
ပြောင်းလဲစေနိုင်သော အကြောင်းတစ်ရပ် ဖြစ်သည်။

ကမ္မာ၏ သက်တမ်း နှစ်ပေါင်း ၄၆၀၀ အတွင်း ရာသီဥတု အကြိမ်ကြိမ်  
ပြောင်းလဲခဲ့ရာတွင် အကြောင်းရင်းကလည်း အမျိုးမျိုး ရှိသည်။ အာကာသ  
ဟင်းလင်းပြင်အတွင်း လူညွှေလည်နေသော ကမ္မာ၏ တည်နေရာနှင့် အနေ  
အထား၊ ကမ္မာပေါ်သို့ ဥက္ကာခဲ့ကျရောက်မှု၊ လေထုတွင်းရောက် အမှုနှင့်များ၏  
သဘာဝနှင့် ပမာဏ စသည်တို့ ဖြစ်သည်။

### ကမ္မာဝိုင်းစိမ်းစောင်းမှု

ကမ္မာ၏ တောင်နှင့် မြောက်ဝင်ရှိစွန်းတို့ကို စိတ်ကူးဖြင့် မျဉ်းသား  
ဆက်သွယ်ကြည့်လျှင် ပေါ်လာသော မျဉ်းကြောင်းသည် ကမ္မာဝိုင်ရှိး ဖြစ်  
သည်။ တစ်ဖို့ ကမ္မာက နေကို ပတ်နေသော လမ်းကြောင်းအဝန်းအဝိုင်းကို  
ပြင်ညီတစ်ခုအနေနှင့် ပုံဖော်ကြည့်လျှင် ကမ္မာဝိုင်ရှိးသည် ယင်းပြင်ညီကို  
မတ်မတ်ကျေ မနေဘဲ တိမ်းစောင်းနေသည်ကို တွေ့ရမည်။ အကယ်၍  
ကမ္မာဝိုင်ရှိးသည် ကမ္မာက နေကို ပတ်နေသော ပြင်ညီကို မတ်မတ်ကျေနေပါ  
က ကမ္မာဒေသများ၏ ရာသီဥတုသည် နေ့မှာ ဆောင်း ဟူ၍ ပြောင်းလဲမည်  
မဟုတ်ချေ။ အီကွေတာ တစ်ပိုက်အပေါ် အမြဲတမ်း နေရောင်တည့်တည့်  
ကျရောက်၍ ယင်းဒေသသည် အစဉ်ပုံပြင်းနေကာ အခြားဒေသများသည်  
အစဉ်အေးမြှေနေလိမ့်မည်။ နောက်နှင့် ညာတာတို့သည်လည်း မငြောင်းမလဲ

## နှင်းတကာအဆင့်ကြီးပမ်းမှုများ



(အထူ) သမိုင်းတွင်အကြီးကျယ်ဆုံး ရာသီဥတုစိုင်ရာအစည်းအဝေး ကျင်းပဲသည့် ကိုပင်ဟောင်ရှိခဲ့ခြင်းမှ

(အောက်) အစည်းအဝေးတက်ရောက်သည့် ပစီမိတ်သမ္မတရာ ကိုရိဘာတိကျိုးသူ တစ်ဦးနှင့် သတင်းသမားတစ်ဦး။

“တက်ဖြေဂျုပ်ရာသီတေသန မြစ်စိစ်စ်း ဉာဏ်ညမ်းနှုပြုသီတေရာ့  
ပြောတဲ့လူ မတုတ်ဘူး၊ တက်ဖြေဂျုပ်ရာသီတေသန  
မြစ်ကို သန့်စင်အောင် လုပ်ပေးတဲ့လူ ဖြစ်တယ်”  
ငရှုပါရေး

မှန်လုံအိမ်တတ်ငွေ့ကြောင့် ကမ္မာဗူးနေးလာမည့်အကြောင်း ပညာရှင်အသီးက  
လွှန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကြိုတင် ခန့်မှန်းနိုင်ခဲ့သော်လည်း  
အဆိပါကိစွာကို ကိုင်တွယ် ရင်ဆိုင်ဖြေရှင်းရန် အများပြည်သူများ မဆိုတားဘိုး  
နိုင်ငံခေါင်းဆောင်များနှင့် ပညာရှင်များအကြားတွင်ပင် ကျယ်ပြန် ထိရောက်စွာ  
မလုပ်ဆောင်နိုင်ခဲ့ကြခဲ့။

သို့သော ပူဇော်လာမှု ရာသီဥတု ပြောင်းလဲလာမှုတို့၏ ဆုံးကျိုးများ  
ကမ္မာဗူးတစ်ဝန်းလုံးတွင် သိသာ ထင်ရှားစွာ ပေါ်ပေါ်လာသည်သာမက  
ယင်းသေးဒုက္ခများကို တစ်နှစ်ထက် တစ်နှစ် စိပ်သည်ထက် စိပ်စွာ ခံစား  
လာရသောအပါ အများပြည်သူများမှအစ နိုင်ငံခေါင်းဆောင်များအဆုံး ယင်း  
ကိစွာကို အရေးတယူ ပြုရမှန်း သိလာကြသည်။

ထိုစွာက ရာသီပြောင်းလဲမှုအနွောက်မပေါ်လွင်လှသေးသော်လည်း  
ပထမဆုံးကမ္မာဗူးရာသီဥတုညီလာခဲ့ကို ၁၉၉၂ ခုနှစ် ဖေဖော်ပါရီလတွင် ဆွစ်အ<sup>၁</sup>  
လန်းကျင်းပဲခဲ့သည်။ သိပုံပညာရှင်များ အမိက ပါဝင်ဆွေးနွေးခဲ့ကြပြီး  
အစုံးများ အား ကမ္မာဗူးနေးလာမှု အနွောက်မပေါ်လာခဲ့ကြသည်။  
အခြား ထိရောက်သောဆုံးပြုတဲ့ချက်များ မချက်တဲ့ကြခဲ့။

တစ်ယန် ၁၉၉၂ ခုနှစ် ကင်ညာနိုင်ငံ နိုင်ရိုတိပြုတွင် ထိပ်သီးညီလာခံ  
လုပ်ကာ ကမ္မာဗူးတစ်ဝန်းကျင် အရေးနှင့် ရာသီဥတုအရေးကို ဆွေးနွေးခဲ့ကြ  
သော်လည်း ‘တိတ်တနဲ့’ ပေါ်ပေါ်နေပြီ ဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု

“ကုတ်ပေါင်းမြန်မာရီ ဖြူမြှင့်နှင့်တယ်  
ဒါပေမဲ့ ဘုမျက်လုံးတွေကထောက်၊ ကဗျာအဲ၊ မှာမျိုးရှုမယ်”  
ဂျောက်နာ

## စီမံခိမ်တွေး၍ စီမံခိမ်နှု



သားငယ်သမီးငယ်တို့ ဤ ‘ဓါးမွဲ’ မျိုး ထပ်မက္ခာရလအောင် လုပ်ဆောင်ကြပို့  
အရေးတကြီး လိုအပ်ဖြော်။

အတေသစလူသားများ၏ ပယောက်ကြောင့် ပျော်ပေါက်လာသော ရာသီဥတု  
ပြောင်းလဲမှု၏ ဆိုးကျိုးများကို လျော့ပါးအောင် ကြိုးစားကြရမည်မှာ ယနေ့  
ကမ္မာတွင် ရှင်သန်လှပ်ရှုံးနေကြသောလူသားတို့၏ တာဝန်သာ ဖြစ်သည်။  
လူမျိုးများ ဆင်းချုပ်းသာမရွေး လူကြီးလူငယ်မရွေး အသိစိတ်ရှိရှိ ပါဝင်  
ဆောင်ရွက်ကြမှ ဆိုးကျိုးများ လျော့ပါးမည့် အခြေအနေ ဖြစ်သည်။ ရာသီဥတု  
ပြောင်းလဲမှုအကြောင်း အများ ပြည့်သူ သိရှိကာ တက်ကြွား ပါဝင်လာရေး  
သည် အခရာကျေလှသည်။ အများပြည့်သူကိုလုံးဆောင်ရာတွင် မိမိယာ အမျိုး  
မျိုး၏ကလ္ာကို အားကိုးရသည်။

ရာသီဥတုပြောင်းလဲမှုသန္တတွေအဲသည်မှာ နှစ်ပေါင်း ၂၄၀ ခန့်  
ကြားပြီဖြစ်သော်လည်း ယင်းပြစ်ရပ်ကို မိမိယာများတွင် စတင်ဖော်ပြုခဲ့  
သည်မှာ နှစ် ၅၀ ခန့်သာလျှင် ရှိသေးသည်။ အမေရိကန်တွင် ထိုစဉ်က  
နာမည်ကြီးမရှုစ်းတစ်စောင်တွင် ဖော်ပြုခဲားသော ဆောင်းပါးတစ်ပုံးမှာ ကမ္မာ  
ကြီး ပူဇ္ဈားလာမှုနှင့် ပတ်သက်သည့် ကမ္မားပထမဆုံးသတင်း ဖြစ်ဖွယ်ရာ  
ရှိသည်။ ယင်းဆောင်းပါးတွင် “ပြီးခဲ့သော ဆောင်းရာသီဥတု အအေးပေါ့ခဲ့ခြင်း  
မှာ သာဘဝအလျောက် ပြစ်ပြိုးလောာ ကမ္မာကြီးပူဇ္ဈားလာနေသောကြောင့်  
လောာ” ဟု မေးခွန်းထုတ်ထားသည်။ ယင်းဆောင်းပါးတွင် ကမ္မာရာသီဥတု  
သည် နောက်လှပ်ရားမှုပေကြောင့် ပြောင်းလဲနိုင်သည်ဟု ရေးသားခဲ့သော်လည်း  
မှန်လုံးခိုက်မာတ်ငွေ့ကိုမှ ထည့်သွင်းဖော်ပြုခဲ့ခြင်း မရှိပေ။

နိဂုံး

## ဝိုက်ပွဲခြင်းဖြင့် ပြန်လည်တည်ဆောက်ရမည့် စီမံပန်းကဗျာ



မူန္တာကဗျာမှ စီမံလန်းကဗျာဖြစ်အောင် ပြန်လည်ဖန်တီး၍ သားသမီးမြေးမြစ်တို့အတွက် အမွေးပေါင်းအောင် ကြိုးစားကြရမည်။

“ ကျွန်တော်တို့ သမိုင်းကို ပြောင်းပေါ်နိုင်တဲ့ အချင့်အရေးကို အခါ ရင့်ပါတယ်၊ ဒါပေမဲ့ နောက်တစ်နှစ်ယပ်ပြီး အချင့်ဆွဲပါ။ မဖြစ်တော့ဘူး၊ သဘာဝတရားက ကျွန်တော်တို့နဲ့ စောင်းပြုနိုင်းများ မဟုတ်ဘူး။ ”  
ကုလသမဂ္ဂအထွင်းရောမျှ။ ချုပ်သနကိုမြန်းက  
၁၅၊ ၁၂၊ ၀၉ ဧပြီ ပြောကြုံးသည်မြန်မာန်းများ

ရာသီဥတုပြောင်းလဲခြင်းဖြစ်စဉ်တွင် အချိန်ကာလကို ပြောရာ၌ လဲ နှစ် စသည့် ကာလတို့များကို ရည်ညွှန်ခြင်းနည်းပါးပြီး ဆယ်စုံနှစ်၊ ရာစုံနှစ်စသည့် ရှည်လျား ကြောမြင့်သော အချိန်အတိုင်းအတာကို အများအားဖြင့် တွေ့ခဲ့တော်မည်။ ထို့သို့ ရာသီဥတုပြောင်းလဲခြင်းနှင့် ရှည်မြင့်သောကာလများ ဆက်နွယ် နေခြင်းတွင် ကောင်းသည်လည်း ရှိခိုး၊ ဆိုးသည်လည်း ရှိသည်။

ပြောင်းလဲခြင်းဖြစ်စဉ်သည် နှစ်ပေါင်းများစွာ ကြာသဖြင့် ပြောင်းလဲ နေသည်ကို သတိပြုမိပါက မဖြစ်သင့်သည်များ မဖြစ်စေရန် ပြုပြင်ယူစွဲအချိန် ရသည်။ ပြောင်းလဲနေသည်ကို သတိမပြုခဲ့လျှင်မူ ပေါ်လာသည့် ဆိုးကျိုး များကို ကြိုးတတ်ကာကွယ်ဖို့ နောက်ကျဂွန်သည်အဖြစ်နှင့် ရင်ဆိုင်ရှိနိုင်သည်။ ကြာမြင့်စွာအချိန်ယူပြီးမှ အားကောင်းမောင်းသန် ပေါ်ထွက်လာသည့် အကျိုး ဆက်များကို တော်ရှုနှင့် လျော့ပါးချော့ကြရန် မလွယ်လှော့။

ကဗျာ ရာသီဥတု ပြောင်းလဲခြင်းကိုစွဲတွင် လူသားဦးစွဲသည် အချိန်မိ သိရှိနိုင်လောက်အောင် အလေးမူ ဂရပြမ် မရှိခဲ့ကြသည့်အတွက် ရေကြိုခြင်း ပိုးကောင်ခြင်း၊ ရေခဲပြင် အရည်ပျော်ခြင်း၊ ပင်လယ်ရေပြင်မြှင့်တက်ခြင်းစသည့် ဆိုးကျိုးများ မဖြစ်စေရန် ကာကွယ်ခြင်းမပြုနိုင်တော့သည်ကို ထိတ်လန့်စစ်၍ သိရှိကြပြီ။ ကပ်ဘေးဦးကိုးများအသွင်ဖြင့်ပင် ရောက်လာနိုင်သည်။

ရာသီပြောင်းလဲခြင်း၏ ဆိုးကျိုးများ ဆယ်စုနှစ်ပေါင်းများစွာ ကြားပေါ်လေခြင်းသည် မျိုးဆက်တစ်စုနှင့်တစ်ခုအကြေား ပြဿနာ ဖြစ်စေနိုင်သည့် အခြေအနေတစ်ပုံကိုလည်း မွေးဖွားပေးလိုက်သည်။ လွန်လေခဲ့ပြီးသော မျိုးဆက်များသည် ရပ်ကြွင်းလောင်စာဖြင့် လည်ပတ်သော စက်ကိရိယာများ ၏ ကျော်များကြောင့် တစ်ခုနှင့်ထက်တစ်ခုနှင့် ပို့ဆောင်ရွက် အဆင့်ပြင့်စွာ နေထိုင်ရခြင်း စသောကောင်းကျိုးများကို ”စံစာ” ခဲ့ကြသည်။ သို့သော ရပ်ကြွင်းလောင်စာမှ ထွက်သည့် မှန်လုံအိမ်တတ်ငွေ့များကြောင့် ပေါ်ပေါက်သော ရာသီပြောင်းလဲ မှု၏ ဆိုးကျိုးများကိုမူ “မခံစာ” ခဲ့ကြရသဲ သေလွန်သွားခဲ့ကြပြီ။ လက်ရှိ မျိုးဆက်များသည် ကောင်းကျိုးအများအပြားကို စံစားနေကြရပောကဲ့သို့ ဆိုးကျိုးများကိုလည်း စတင် ခံစားနေကြပြီ။ နောင်လာမည့် မျိုးဆက်များမှာ မိမိတို့ကြောင့် ပေါ်ထွန်းလာခြင်း မဟုတ်သည့် ရာသီပြောင်းမှု၏ ဆိုးကျိုးကို ယခင်မျိုးဆက်များထက် ပို၍ ခံကြရတော့မည်။

လွန်လေပြီးသော မျိုးဆက်တို့မှာ သက်ရှိထင်ရှား မရှိတော့ရှုံးသော မျိုးဆက်တို့မှာ သက်ရှိထင်တော့သော်လည်း လက်ရှိမျိုးဆက်များသည်မှ မိမိတို့ကိုယ်တိုင်နှင့် အနာဂတ်မျိုးဆက်တို့ ရာသီဥတုပြောင်းမှု၏ ဆိုးကျိုးများကို အလွန် အမင်း မခံကြရအောင် လှပ်ဆောင်ရွက်သေးသည်။

ရပ်ကြွင်းလောင်စာ အကုန်များသည် နေထိုင် သွားလာမှုစာသည် တို့ကို ချွေတာခြင်းဖြင့် မိမိတို့၏ “အဆင့်ပြင့်” လူနေမှုပုံစံကို လျှော့ချ စွာ လွှတ်ရမည်။

သုံးခွဲနေကျေလည်း ဖြစ်သော အလွယ်တကူလည်း ရနိုင်သော ရပ်ကြွင်းလောင်စာများကို တတ်ရှိသော စွာ စွာ လွှာတွေ့သော အစားအသွေးအလောင်စာတို့ကို သုံးခွဲ့ခြင်း သိုးတည်ကြရမည်။ ယင်းစွေးအင် တို့သည် ယခုအချိန်တွင် ကုန်ကျေစရိတ် ကြီးမြင့်နေသေးသော်လည်း မဝေးလှ သော အနာဂတ်တွင် လူတိုင်း လက်လှပ်မိလာမည်မှာ သေချာနေသဖြင့် ယင်းစွေးအင်များကို သုံးရန် ပြုဆင်ထားကြရမည်။

မိမိတို့ချွေးခြင်း၏ အကျိုးစီးပွား၊ မိမိနိုင်ငံ၏ အကျိုးစီးပွားကို အထိမခိုင်သည့်စိတ်ရောတိကို ဤနေရာ၌ စွာ လွှာတွေ့သော ရပ်ကြွင်းလောင်စာ လျှော့သုံးခြင်းသည် လူသားတစ်ရပ်လုံးနှင့် ကျွဲ့ကြီးတစ်ခုလုံး၏ ရေရှည်အကျိုး

အတွက်ဟု မှန်ကန်စွာ သဘောထားကြရမည်။

အသိတရားဖြင့် ဆင်ခြင်၍ ကာစွဲနှုတ်ခြေရာ ငယ်အောင် နေသွားခဲ့ပါ လျှင် ရာသီပြောင်းမှု၏ ဆိုးကျိုးများကို ကပ်ဘေးအဆင့်အတိ မရောက်အောင် ရောင်ကွင်းနိုင်ကြလိမ့်မည်။

ထိုထို ရောင်ကွင်းနိုင်သဖြင့် နောင်ဆယ်စုနှစ်အနည်းငယ် ကြာသော အပါ အတိုးအဘွားအချေယ် ရောက်နေမည်ဖြစ်သော လက်ရှိမျိုးဆက်တို့အား မြေးမြတ်တို့က ကျော်များစကား ဆိုကာ “သားသားတို့လည်း အနာဂတ်ကျွဲ့ကြီး သာယာနေအောင်လုပ်ဖို့ အတုယုယ်ချင်လို့ ကပ်ဘေးတွေ မဖြစ်အောင် ဘုံးဘုံးဘွားတို့ ဘယ်လိုလုပ်ခဲ့သလဲ ဟင်” ဟု မေးကြလိမ့်မည်။

ထိုထို မဟုတ်ဘဲ လက်ရှိမျိုးဆက်တို့ နေမြေအတိုင်း ဆက်နေသွား ခဲ့ပါလျှင် အနာဂတ်တစ်ခုနှင့်တွင် ကပ်ဘေးဆိုးကြီးများနှင့်ရင်ဆိုင်နေရသော မြေးမြတ်တို့က “ဒီလိုဖြစ်လာမယ်မှုန်းသိလျက်ရှုံးနဲ့ ဒီလောက်ကြီး ဆိုးမနေအောင် လုပ်လို့ရနိုင်ခဲ့လျက်သားနဲ့ ဘုံးဘုံးဘွားဘွားတို့က ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ ဟင်” ဟု မေးခွန်းထုတ်ကြလိမ့်မည်။

မည်သည့်မေးခွန်းမျိုး အမေးခံလိုသနည်း ဆိုးသည်ကို ရွှေးချယ်ရန် အခွင့်အလမ်း ယခုအချိန်အတိ ရှိနေပါသေးသည်။

ကျော်ဦး

၂၂၀၉  
နံနက် ၃ နာရီ ၃၅ မိနစ်